

# 缅甸语 口语教程

မြန်မာစကားပြောဖတ်စာ

姜永仁 编著

北京大学出版社



缅甸语口语教程

责任编辑\杜若明  
封面设计\张 虹

ISBN 7-301-06222-2/H · 0833  
定价：23.00元

ISBN 7-301-06222-2



9 787301 062227 >

# မြန်မာစကားပြောဖတ်စာ

## 缅甸语口语教程

姜永仁 编著



北京大学出版社

北 京

## 图书在版编目 (CIP) 数据

缅甸语口语教程/姜永仁编著. —北京: 北京大学出版社, 2003.3  
ISBN 7-301-06222-2

I . 缅… II . 姜… III . 缅语口语 - 高等学校 - 教材 IV . H421.94

中国版本图书馆 CIP 数据核字 (2003) 第 015449 号

书 名: 缅甸语口语教程

著作责任者: 姜永仁 编著

责任编辑: 杜若明

标准书号: ISBN 7-301-06222-2/H · 0833

出版者: 北京大学出版社

地址: 北京市海淀区中关村北京大学校内 100871

网址: <http://cbs.pku.edu.cn>

电话: 邮购部 62752015 发行部 62750672 编辑部 62753334

电子信箱: zpup@pup.pku.edu.cn

排印者: 北京大学印刷厂

发行者: 北京大学出版社

经 销 者: 新华书店

890 毫米×1240 毫米 A5 开本 12.75 印张 280 千字

2003 年 3 月第 1 版 2003 年 3 月第 1 次印刷

定 价: 23.00 元

# တည်းဖြတ်သူ၏အမှာစာ

“မြန်မာစကားပြောဖတ်စာ” စာအုပ်ပြုစရိတ်သူပါမောက္ခကျိန်ယုံရင်း(Prof. Jiang yongren)သည်၊ ပိုက်းတဗ္ဗာသို့လိုနိုင်ငံခြားသာသာကောလိပ်၊ အရှေ့တိုင်းသာသာစကားမဟာဌာနနှင့်၊ ခုတိယမဟာဌာနမှူးတာဝန်ပါ ပူးတွဲထမ်းဆောင်နေသည်မြန်မာစာပါမောက္ခဖြစ်သည်။

ပါမောက္ခကျိန်ယုံရင်းသည်မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ နိုင်ငံခြားသာသာသိပ္ပါး၏ တရာ်ပညာတော်သင်(၁၉၈၅-၈၆)အဖြစ် ပညာဆည်းပူးခဲ့သူဖြစ်သည်။ ထို့အပြင်မြန်မာနိုင်ငံဆိုင်ရာ၊ တရာ်သံရုံး၊ ယဉ်ကျေးမှုဌာနမြို့ခုတိယအတွင်းဝန်(၁၉၉၀-၁၉၉၁)အဖြစ်လည်းကောင်း၊ ပထမအတွင်းဝန်(၁၉၉၁-၁၉၉၃)အဖြစ်လည်းကောင်း၊ စီးပွားရေးဌာနမြို့ပထမအတွင်းဝန်(၁၉၉၄-၁၉၉၅)အဖြစ်လည်းကောင်း၊ အမှုထမ်းခဲ့ဖူးသူဖြစ်သည်။ မြန်မာနိုင်ငံ၏(၁)နှစ်ခန့်ကြာအောင်နေထိုင်ခဲ့ဖူးသောအတွေ့အကြုံသည်မန်လည်းလှုချေ။

ထိုကဲသို့မြန်မာနိုင်ငံနှင့်ရင်းနှီးမှုအတွေ့အကြုံများပြားခဲ့သူ မြန်မာစာပါမောက္ခတစ်ဦးက “မြန်မာစကားပြောဖတ်စာ” စာအုပ်ပြုစရိတ်မှာ အလွန်သင့်လျှော်လှပသည်။

ပါမောက္ခကျိန်ယုံရင်းပြုစရိတ်သူ “မြန်မာစကားပြောဖတ်စာ” ၌ ထူးခြားချက်(၉)ခုကိုတွေ့ရသည်။

(၁)မြန်မာများနေ့စဉ်နေ့တိုင်းအမှန်တကယ်ပြောဆိုသုံးနှစ်းသောစကားများဖြစ်ခြင်း။

သာကေအားဖြင့်လူငယ်အချင်းချင်းဆက်ဆံရေးလေးစားစွာပြောပုံဆိုပုံ

များကိုတွေရသည်။ လူငယ်နှင့်လူကြီးဆက်ဆံရှုံးလူငယ်ကလူကြီးအပေါ်ရှိ  
သေမှုကိုတွေရသည်။ လူကြီးကလည်းလူငယ်အပေါ်၌ကြုံနာမှုကိုတွေရ<sup>၁</sup>  
သည်။ “ကြီးသူကိုရှိသေချွဲယ်သူကိုလေးစား၊ ငယ်သူကိုသနား” ဟူသော  
မြန်မာ့ဆိုးရှိးနှင့်ကိုက်ညီပေါသည်။

ပါမောက္ခကျွန်ယုံရင်းသည် “လသာခိုက်ဖိုင်းငင်” “ဘုရားလည်းဖူး၊  
လိပ်ဉာဏ်းတူး” “တစ်နှေ့တစ်လံ၊ ပုဂံဘယ်ရွှေမလဲ” စသောမြန်မာစကား  
ပုံများ၊ “လာချင်ရင်အနီးကလေးမလာချင်ရင်ခရီးဝေး” “စောင်ခြုံလို့မလုံ၊  
မေတ္တာခြုံမှုလုံတယ်” “အသားဆိုဝက်၊ အသီးဆိုသရက်၊ အရွက်ဆိုလက်  
ဖက်” စသောမြန်မာ့ဆိုရှိးစကားများကိုလည်းဆီလျှော်ရာနေရာများတွင်ထည့်  
သွင်းရေးသားထားသည်ကိုတွေရ၏။

(၂)မြန်မာ့ယဉ်ကျေးမှုစလေ့ထုံးစံများပါရှိခြင်း။

သာစကအားဖြင့် “လက်ဖက်စားသောစလေ့” ကိုတွေရသည်။မြန်မာ  
အမျိုးသမီးများသည်အဆာစုနှင့်သုပ္ပါယားသောချုပ်ငန်စပ်လက်ဖက်သုပ္ပါကို  
မြိမ်ရေရှုက်ရေားလေရှိပုံးနှင့်သည်များကိုမှုလက်ဖက်အပ်ထဲ၌လက်ဖက်နှင့်  
အဆာစုကိုတစ်ကန့်စီထည့်၍သည့်ချုပ်ချုပ်ခဲ့လေရှိပုံစသည်တို့ကို အသေးစိတ်ရေး၍  
ထားသည်။

(၃)မြန်မာပြည် သို့မဟုတ်တရာ်ပြည်သို့သွားရောက်မည့်သူများနှင့်စ  
ကားပြန်များအတွက်လက်စွဲစာအပ်ဖြစ်နိုင်ခြင်း။

ပါမောက္ခကျွန်ယုံရင်းသည် မြန်မာနိုင်ငံရှိရေးဟောင်းသမိုင်းဝင်မြို့များ  
ဖြစ်သောမန္တလေး၊ ပုဂံစသောမြို့များနှင့်အေးချုမ်းသာယာသောပြင်ဦးလွင်၊  
တောင်ကြီးစသောမြို့များသို့သွားရောက်လည်ပတ်လေ့လာပုံများကိုရေးထား  
သည်။

မြန်မာနိုင်ငံအကြောင်းကိုရေးရာမြှို့ရန်ကုန်မြို့ကိုအမိကြီးစားပေး၍ရေး

ထားသည်။မိတ်ဆွဲဖို့ပုံ၊မြန်မာမိတ်ဆွဲများ၏အိမ်သို့လည်ပတ်ပုံ၊ရွေး၊ကုန်တိုက်၊မြန်မာထမင်းဆိုင်၊စာရေးကိရိယာဆိုင်၊စာအုပ်ဆိုင်၊ ဆံပင်ညှပ်ဆိုင်နှင့်၊ ကျောက်များကိုသွေ့ပို့ဆောင်ရွက်ခြင်း၊ ရွှေတိဂုံဘဏ်းကိုဖူးမြှုပ်ပုံ၊သာကြိုန်းမြွှေ့ဖူးမြွှေ့၊ တော်ကိုနှိမ်ပြော်ပုံ၊စာသည်များကိုရေးသားထား၏။ တရာတ်ပြည်မှရန်ကုန်မြို့သို့၊ ရောက်ရှိသူတစ်ဦးအဖို့မလွှဲမရောင်သာသံကြံးတွေ့ရမည့်အရာများကိုကြိုတင်မိတ်ဆက်ပေးထားခြင်းဖြစ်သည်။ သွားရေးလာရေးအဆင်ပြေဆောင်ရွက်လို့တင်၍၍လမ်းခင်းပေးထားခြင်းဖြစ်သည်ဟုဆိုနိုင်သည်။

ပါမောက္ခကျော်ယုံရင်းသည်တရာတ်ပြည်၏အကြောင်းကိုရေးရှုံးပို့ကင်းမြို့ကိုအဓိကလို့စားပေး၍ရေးထားသည်။ ပိုကင်းလေဆိပ်နှင့်ကြိုပုံ၊စွယ်တော်သူရားသွားရောက်ပူးမျှော်ပုံ၊ မဟာတ်တိုင်းရှည်ကြီး၊ ရေးဟောင်းနှင်းတော်၊နေ့ရာသီနှင်းတော်၊ ပိုကင်းတဗ္ဗာသို့လဲသို့သွားရောက်လည်ပတ်ကြည့်ရှုပုံတို့ကိုရေးထားသည်။ ထို့အပြင်မြန်မာကဖြစ်စေ၊တရာတ်ပြည်ကဖြစ်စေ၊သွားလာရှုံးခရီးတစ်ထောက်နားသည်ယွင်နှင်းပြည်နယ်ခွင်မင်းမြို့တွင်လည်ပတ်ကြည်ရှုပုံများကိုလည်းရေးထားသည်။

(d)သံတမန်အတွေ့အကြုံများကိုပေါ်နေရေးထားခြင်း။

မြန်မာနိုင်ငံကရောက်ရှိလာသော ကိုယ်စားလှယ်များလည်ပတ်ကြည်ရှုရန်အစီအစဉ်များကိုညိုနိုင်းဆွဲးနွေးပုံ၊ သက်ဆိုင်ရာဝန်ကြီးဌာနဝန်ကြီးနှင့်၊ တွေ့ဆုံးရရှိပြုပုံ၊ဂုဏ်ပြုည့်စာထမင်းစားပွဲနှင့်စားသောက်ပုံ၊နှစ်နိုင်ငံအတွက်အရေးကြီးသောကိစ္စရပ်များဆွဲးနွေးပုံစာသည်တို့ကိုရေးသားထားသည်။

နိုင်ငံတော်ကတာဝန်ရှုံးသူအကြီးအကဲအချင်းချင်း၊ မိမိတို့နိုင်ငံကိုကိုယ်စားပြု၍ပြောပုံဆိုပုံများသည်မှတ်သားစရာဖြစ်၏။သူတို့၏အမြှုံးအမြှုံးမြှုံးမှုစကားအရာလိမ္မာပါးနပ်မှစသည်တို့ကိုပေါ်လွင်အောင်ရေးသားထားသပိုင်းတန်ဘိုးကြီးမားလှပါသည်။

သာကေအားဖြင့်ဝန်ကြီး၏မည်ခံပွဲ၏နေရာယူပုံ၊ မည်ခံပုံ၊ ပြောဆိုပုံ၊ စားသောက်ပုံစသည်တို့ကိုရေးသားထားသည်မှာစေစပ်သေချာလှ၏။

တရုတ်ပြည်၏မည်အကော်ဆုံးဖြစ်သောမော်ထိုင်း(Mao tai) အရက် ဖြူကပြင်းသဖြင့် “မောင်ထိုင်သွားနိုင်တယ်” ဟူသောစကားနှင့် “မဟာတံတိုင်းရည်ကြီးမှမရောက်လျှင် တရုတ်ပြည်သို့ရောက်ပြီဟုမဆိုနိုင်။ ပိုကင်းဘဲ ကင်ကိုမစားရလျှင်ပိုကင်းသို့ရောက်ပြီဟုမဆိုနိုင်” ဟူသောစကားများသည်ပါ မောက္ကာနှင့်ယုံရင်း၏သံတမန်အတွေ့အကြုံများထဲကေစကားများဖြစ်ဟန်ရှိပေသည်။

(၅)ကဗျာလက်းအကိုးအကားဖြင့်ရေးသားခြင်း။

တရုတ်ပြည်မဟာတံတိုင်းရည်ကြီးသို့ သွားရောက်လည်ပတ်ကြည်ရှုပြီး နောက်ရေးဖွဲ့ခဲ့သော မြန်မာနိုင်ငံကနာမည်ကော်ကဗျာဆရာကြီးဆရာတော်ဂျီ၏၏။

ကြီးလှပါပေ

ရှည်လှပါတကား။

တောင်စဉ်မှာယုံ့ကာတွား

တိုင်းပြည်တောင့်နာဂါး။။

ဟူသောကဗျာကိုလည်း “မဟာတံတိုင်းရည်ကြီးသို့ သွားရောက်လည်ပတ်ကြည်ရှုခြင်း” အခန်းတွင်တွေ့မြင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၌ လည်ပတ်ကြည်ရှုခဲ့ပြီးရေးဖွဲ့ခဲ့သောတရုတ်ပြည်နိုင်ငံ၏ ရေးဝန်ကြီး(ယခင်)မာရှယ်ချင်အို(Chen yi)၏

မြစ်ကြေမှာကျွန်တော်နော်

မြစ်ညာမှာအသင်နေသည်

တစ်စွာတည်းနေတစ်ရေတည်းသောက်

ချစ်ခင်ရင်းနှီးလူပေသည်။

ဟူသောကများကိုလည်း “တရုတ်မြန်မာချစ်ကြည်ရေးအကြောင်း ပြောကြရအောင်” ဟူသောအခန်းတွင်ဖတ်ရှုခံစားနိုင်သည်။

(၆) ချစ်သောမျက်စီဖြင့်ကြည်ရှုခြင်း။

တရုတ်ပြည်နှင့်မြန်မာပြည်သည်ကိုလိုမိတာပေါင်း၂၁၀၀ကျော်ရှည်လျားသည်နယ်နိမိတ်ချင်းထိစပ်နေသောအိမ်နီးချင်းနိုင်ငံဖြစ်သည်။ ပါမောက္ခကျိန်ယုံရင်းသည်အိမ်နီးချင်းဖြစ်သောမြန်မာပြည်၏ခြေစည်းရီးကို ကျော်၍ကြည်ခဲ့သူမဟုတ်။ တံခါးပေါက်မှုဝင်၍ကြည်ခဲ့သူဖြစ်သည်။ ထိုအပြင်သွားရင်းဟန်ထဲကြည်ခဲ့သူမဟုတ်။ အချိန်ပေး၍ကြည်ခဲ့သူဖြစ်သည်။ ထိုသို့ကြည်ရှုခြင်းချစ်သောမျက်စီဖြင့်ကြည်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင်းမြန်မာလူမျိုးများနှင့်မြန်မာရေမြေတော့တောင်သဘာဝတို့ကိုချစ်စရာဟုမြင်၏။ သူသည်မြန်မာစာပေကိုတိုးတက်ထွန်းကားစေလို၏။ မြန်မာပြည်ကိုဆက်လက်ဖွံ့ဖြိုးစေလို၏။ သူ၏စေတနာမေတ္တာများသည်သူ၏စာထုတ်ပေါ်လွှင့်နေပေသည်။

(၇) လက်တွေ့အောင်မြင်ရေးနည်းလမ်းကောင်းဖြစ်ခြင်း။

ပါမောက္ခကျိန်ယုံရင်းသည် မြန်မာစကားပြောဖတ်စာကိုရေးသားရှုံးအပြန်အလုန်စကားပြောဟန်ဖြင့်ရေးသည်။ ထို့နောက် ဝေါဟာရများကိုဖွင့်ဆိုသည်။ ထို့အပြင် ပုံစံတူမြန်မာစကားများပြောတတ်ရန်လေ့ကျင့်ပေးသည်။ ကဖန်ဖတ်စာကိုနားလည်သေားပေါက်မှုရှိမရှိကျေမျိုးကျင်ပိုင်နိုင်မှုရှိမရှိစစ်ဆေးသောမေးခွန်းများကိုမေးသည်။ ပြီးမှပေးထားသောအချက်အလက်များကိုအခြေခံ၍မြန်မာစကားပြောတစ်ပုဒ်ရေးခိုင်းသည်။ ထို့အစီအစဉ်ဖြင့် သင်ကြားလေ့ကျင့်လျှင့်မြန်မာစကားပြောတတ်ရုံမှုမက အပြောစကားလည်းရေးတတ်သွားမည်မှာမလွှဲပေါ်။

(၈) အသက်ဝင်နေခြင်း။

တရုတ်မြန်မာနှစ်နိုင်ငံပညာတော်သင်ဖလှယ်ရေးအစီအစဉ်အရ မြန်မာနှင့်သို့ရောက်ရှိလာသော တရုတ်ပညာတော်သင်လုလှဟူသောဓာတ်ဆောင်သည်မြန်မာစကားပြောဖတ်စာထဲ၌အသက်ဝင်နေသည်ကိုတွေ့ရသည်။

လှလှသည်သွက်လက်ချို့ထက်မြှက်သူဖြစ်သည်။စကားပြောလျှင်ရှင်တွေကျွန်မတွေနှင့်မြန်မာစကားကိုမြတ်နေအောင်ပြောတတ်၏။သူကိုမြန်မာစကားတော်တော်တတ်သည်ဟုမြန်မာတွေကပင်ချိုးကျူးကြရ၏။သူကတော့ “ထမင်းစားရေသောက်လောက်တတ်တာပါ” ဟုပြောလေ့ရှိသည်။ထိုကဲ့သို့ပြောခြင်းသည်ပင်လျှင်သူစကားတတ်ကြောင်းဖော်ပြနေသယောင်ရှိ၏။ သူကိုသာလိကာမလေးဟုခေါ်လိုက်ချင်၏။

(၉)သံစုတော်အုပ်ကြီးတစ်ခုဖြစ်သွားခြင်း။

ဤ “မြန်မာစကားပြောဖတ်စာ” ထဲတွင်ထိုသာလိကာမလေး၏ အသံတစာစာကိုကြားရမည့်အပြင်၊ ကြီးကြာသံကရဝိက်သံ၊ ဥဒေဝါင်းသံများကိုလည်းနားဆင်ရမည့်ဖြစ်သည်။

ထိုသာလိကာသံကြိုးကြာသံကရဝိက်သံ၊ ဥဒေဝါင်းသံများကိုအဘယ်သူဖန်တီးခဲ့သနည်း။

ဤ “မြန်မာစကားပြောဖတ်စာ” စာအုပ်ပြုစဉ်သူ ပါမောက္ဂကျွန်ယုံရှင်းမဟုတ်ပါလား။

ပါမောက္ဂကျွန်ယုံရှင်း၏ “မြန်မာစကားပြောဖတ်စာ” သည် စာအုပ်မဟုတ်တော့သဲသာလိကာကြိုးကြားကရဝိက်ဥဒေဝါင်းစသောင့်က်အပေါင်းသာယာစွာတွေ့ကျိုးနေကြသောသံစုတော်အုပ်ကြီးတစ်ခုဖြစ်သွားပေပြီ။

တရုတ်လူမျိုးဖြစ်စေ၊ မြန်မာလူမျိုးဖြစ်စေကျောင်းသားကျောင်းသူဖြစ်စေ၊ စကားပြန်ဖြစ်စေ၊ အခြားသူဖြစ်စေ၊ ထိုသံစုတော်အုပ်ကြီးထဲ၌သာယာသောအသံများကိုနားသောတပန်ဆင်နိုင်ခြင်ရရှိနိုင်ဖြေဖြစ်၏။

ပါမောက္ခကျန်ယုံရင်း၏ “မြန်မာစကားပြောဖတ်စာ” စာအုပ်ကြီးကို  
တည်းဖြတ်ခွင့်ရသဖြင့် ခံစားရသောကျန်တော်၏ဖျော်ဆွင်မှုသည်၊ သံစုံတော်  
အုပ်ကြီးထဲသို့သွားသောလမ်းကို ရှင်းလင်းပေးခွင့်ရသူတစ်ဦးခံစားရသော  
ဖျော်ဆွင်မှုမျိုးဖြစ်သည်ဟုဆိုလျှင်လွန်အံမထင်ပါ။ ။

  
၂၃-၅-၂၀၀၃

ဒေါက်တာသန်းဆွဲ

ညျှော်ပါမောက္ခ

မြန်မာစာဌာန

အရှေ့တိုင်းသာသာစကားမဟာဌာန

နိုင်ငံဌားသာသာကောလိပ်

ပိုက်းတက္ကသိုလ်

## 序　　言

《缅甸语口语教程》的作者姜永仁教授是北京大学外国语学院东语系副系主任。他曾于 1985—1986 年在仰光大学外国语学院进修缅甸语，此外还于 1990—1993 年在中国驻缅甸使馆文化处先后任二秘、一秘，1994—1998 年在使馆经商处任一秘，在缅甸生活近八年，经验可谓相当丰富。由一位对缅甸情况如此熟知的缅甸语教授来编写《缅甸语口语教程》是最合适不过的了。姜永仁教授编写的《缅甸语口语教程》有以下九个特点：

1. 书中语言都是缅甸人日常生活中常用的口语。举例来说：缅甸青年人在交往过程中互相尊重，青年人对长者很尊敬，长辈对小辈也很爱护，这正像缅甸俗语所说“尊敬长者、尊重同辈，爱护小辈”。姜永仁教授还在恰当的地方使用了“趁热打铁”、“一举两得”、“持之以恒”等成语以及“想来路程近，不想来路途远”、“盖毯子不暖，情意暖人心”、“肉要数猪肉，水果要数芒果，叶子要数茶叶”等俗语。
2. 书中有许多关于缅甸文化习俗的内容。例如：在“吃拌咸茶风俗”中，详细介绍了缅甸妇女津津有味地食用用各种材料制成酸、咸、辣口味的拌咸茶的习俗，以及将咸茶和各种拌料放在咸茶叶盒的各个小格中招待客人等风俗。
3. 可以作为缅甸或中国的旅游者、翻译人员的实用手册。姜永仁教授在书中描述了到缅甸历史名城曼德勒、蒲甘及风景名胜彬乌伦和东枝等地游览的场景。在介绍缅甸情况时重点介绍了仰光。包括交友、到缅甸朋友家做客、去市场、百货商店、缅甸餐馆、文具店、书店、理发馆、珠宝店、拜大金塔以及泼水节盛况等，对每一位来仰光的中国人将会遇到的情况做了预先介绍，可以说是为顺利出行铺好了路。对于中国则重点介绍了北京，从机场接机到拜佛牙塔、参观长城、故宫、颐和园及参观北京大学校园等都做了介绍。此外，还描述了在中缅两国的中间站昆明的游览情况。
4. 详细介绍了外事经验。包括讨论到访的缅甸代表团的游览日

程、拜见相关部长、欢迎晚宴、讨论两国重要事情用语等内容。例如在部长的招待宴会上的坐位、招待客人、谈话及食物的吃法等内容都有详细的介绍。两国领导人代表各自国家的利益而发表的一些谈话是非常值得记取的。书中对他们的高瞻远瞩、谈话技巧进行的突出描述是很有价值的。在中国非常有名的茅台酒酒性较烈。巧妙地用缅语中茅台酒的谐音说“我要醉倒了”的习惯用语、以及“不到长城不能说到过中国，不吃烤鸭不能说到过北京”等常用语似乎都是姜永仁教授在外交场合中使用过的外交语言。

5. 引用诗歌。在“游览长城”这一章中引用了缅甸著名诗人佐基在登长城后写下的“啊！雄伟高大，绵亘天涯，顺着岭巅蜿蜒，巨龙守卫着国家”的诗句。在“共颂中缅友谊”这一章中我们还可以读到中国前外交部长陈毅元帅在访问缅甸后写下的“我住江之头，君住江之尾，彼此情无限，共饮一江水”的诗篇。

6. 以充满热爱的眼光去观察缅甸。中缅两国是有着 2100 多公里边境线的邻邦，姜永仁教授看邻国缅甸不是隔着篱笆看，而是深入到内部去观察。此外，他也不是蜻蜓点水、走马观花式的看，而是花了很多时间，是以充满热爱的眼光去看的，所以他看到了缅甸人民和缅甸山水自然的可爱。他希望缅甸文学发展，希望缅甸发展，他的良好愿望是发自内心的。

7. 实践的好方法，成功的好途径。姜永仁教授在编写《缅甸口语教程》过程中用的是对话的形式，然后是单词释义，此外还有同一句型的缅甸语替换练习，检验是否理解并熟练掌握课文内容的问题，最后还要根据给出的场景材料编写缅甸语会话。通过这样形式的练习不仅学会了说缅甸话，还学会了写缅甸语。

8. 形象生动逼真。书中主角是一个根据中缅两国留学生交流计划而前往缅甸留学的北京大学外国语学院东语系缅甸语专业本科女学生拉拉，她在书中的形象是非常生动逼真的。拉拉是一个机灵、干练的姑娘，她的缅甸话说得很流利，连缅甸人都称赞她的缅甸话好，可她却说“只会一点皮毛而已”，而这句话正显示了她缅甸语的水平，真想称她为一只“小八哥”。

9. 一片充满了各种优美声音的繁茂森林。在这部《缅甸口语教程》中，除了可以听到“小八哥”那悦耳的声音外，我们仿佛还可

以听到仙鹤、妙声鸟、孔雀的叫声，这些声音是谁创造出来的呢？难道不是姜永仁教授吗？这时，姜永仁教授的《缅甸语口语教程》已经不再是一部书，而是一个充满了八哥、仙鹤、妙声鸟、孔雀等优美叫声的繁茂的森林，无论是中国人还是缅甸人，无论是学生还是翻译或是其他人都可以从这片茂密的森林中欣赏到各种美妙的声音。有机会审阅姜永仁教授编写的《缅甸语口语教程》，我的感受就像开辟了一条通往繁茂森林的路那样兴奋。

丹崔博士

北京大学外国语学院东语系客座教授  
(杨国影 译)

## 前　　言

不管学习任何一种语言，听和说都是最重要的。小孩出生以后，就跟着母亲咿呀学语，先听，后模仿，然后达到熟练运用。学习母语是这样，学习外语也是这样，离不开听说，否则，就是聋子，就是哑巴。因此，只有听懂了，会说了，朗朗上口，运用自如，才可以说真正掌握了外语。因此，听和说，对于学习外语的人来说，是头等重要的。

正是基于这样一种认识，我们在教授外语过程当中，非常重视对学生进行听和说的训练，培养学生上口的能力。尤其是结合实际教学，针对工作需要进行口语翻译练习，收到较好效果。但是，要做到这一点，就必须有一本好的口语教程。

这本《缅甸语口语教程》是作者多年从事缅甸语教学的总结，也是作者多年从事缅甸语口语翻译工作的结晶。作者有幸在缅甸学习、工作近 8 年时间。其中，在缅甸仰光外国语大学缅语系进修 1 年，在我驻缅甸大使馆文化处工作 3 年，在经商处工作 3 年半。由于工作的需要，曾多次为国内到访的司局级以上的文化的和经济的各种团组担任翻译工作，广泛地接触了缅甸政府高层领导，使我受益匪浅，熟悉了翻译工作常用词汇和常用语句，口语翻译能力有较大提高。正是在缅甸的长期实际工作所积累的翻译经验，为我编写这部《缅甸语口语教程》打下了坚实的基础。

本部《缅甸语口语教程》，全书 35 课，共分两部分。第一部分 20 课，内容紧紧围绕一位中国留学生在缅甸的学习、生活、游览活动展开，课文所及均是真实场景。第二部分 15 课，内容写的是一个缅甸文化部代表团应邀访问我国，一位翻译从机场接机开始到安排住宿、讨论日程、部长宴请、业务会谈、参观游览，一直到昆明把客人送走的全过程。同时，本部教材还加进了电脑知识、商务会谈、文学讨论、中缅友谊等课文。内容丰富，语言简练，实用性强，所用语言均为访问团体常用语言。课后编有词汇解释和练习。练习共分 3 部分，第一部分为替换练习，第二部分为围绕课文问答，第三部分为场景练习。

习。

本部教材经过 99 级缅甸语本科生的教学实验，同时得到了原云南民族学院东语系缅甸客座教授杜阿玛妮、北京大学外国语学院东语系缅甸客座教授吴丹崔的细心审阅和修改，得到了东语系缅甸语专业老师的热情帮助，在此，谨向上述二位缅甸学者以及东语系缅甸语专业各位老师致以衷心的感谢。

本教材由于作者水平有限，加之时间仓促，错误及不足之处在所难免，敬请各位缅甸语同行不吝赐教。

姜永仁

2002 年 12 月 16 日于蓝旗营寓所

# မာတိကာ

အကြောင်းအရာ

စာမျက်နှာ

ပထမပိုင်း တရုတ်ပညာတော်သင်တစ်ယောက်သည်

မြန်မာနိုင်ငံတွင်... .... .... .... .... .... .... ....1

သင်ခန်းစာ(၁) နှုတ်ခွန်းဆက်ခြင်း... .... .... .... .... .... .... ....3

သင်ခန်းစာ(၂) မိတ်ဆက်ခြင်း... .... .... .... .... .... .... ....9

သင်ခန်းစာ(၃) တယ်လီဖွန်းဆက်ခြင်း... .... .... .... .... .... ....17

သင်ခန်းစာ(၄) မိတ်ဆွဲအိမ်သို့အလည်သွားခြင်း... .... .... .... ....25

သင်ခန်းစာ(၅) မြန်မာစကားပြောကြရအောင်.... .... .... .... .... ....34

သင်ခန်းစာ(၆) ရန်ကုန်ဆေးရုံကြီးမြှုပ်ဆေးကုန်ခြင်း... .... .... .... ....42

သင်ခန်းစာ(၇) စာရေးကိရိယာဆိုင်၌စာရေးကိရိယာဝယ်ခြင်း... .... ....50

သင်ခန်းစာ(၈) လူည်းတန်းရွေးမြှုပ်ရွေးဝယ်ခြင်း... .... .... .... ....56

သင်ခန်းစာ(၉) စာပေစိမာန်စာအုပ်ဆိုင်၌စာအုပ်ဝယ်ခြင်း... .... ....64

သင်ခန်းစာ(၁၀) ရန်ကုန်အမှတ်(၁)ကုန်တိုက်မြှုပ်ရွေးဝယ်ခြင်း.. .... ....72

သင်ခန်းစာ(၁၁) ဆံသဆိုင်၌ဆံသခြင်း/ ဆံပင်ညွပ်ဆိုင်၌ဆံပင်

ညွပ်ခြင်း... .... .... .... .... .... .... .... .... .... .... ....83

သင်ခန်းစာ(၁၂) လက်ဝတ်ရတနာဝယ်ယူခြင်း... .... .... .... .... .... ....93

သင်ခန်းစာ(၁၃) ထမင်းဆိုင်၌ထမင်းမှာယူစားသောက်ခြင်း ... ....103

သင်ခန်းစာ(၁၄) ရန်ကုန်မြှုပ်၌သက်နဲ့ပွဲတော်နဲ့ပျော်ခြင်း... .... ....114

သင်ခန်းစာ(၁၅) ရွှေတိဂုံဘုရားသို့သွားရောက်ဖူးမြော်ခြင်း... ....130

သင်ခန်းစာ(၁၆) မန္တလေးမြို့သို့သွားလည်ကြစိုး... .... .... .... ....145

သင်ခန်းစာ(၁၇) ပုဂံမြှုပ်လည်ပတ်ကြည့်ရှုခြင်း... .... .... .... ....160